

Company Profile (First Myanmar Investment Co., Ltd.)

| | | | |
|---------------------------------------|--|--------------------------------|--|
| ကုမ္ပဏီအမည် | First Myanmar Investment Co., Ltd. (FMI) | | |
| Code | 00001 | ISIN code | MM0000100006 |
| စတင်တည်ထောင်သည့်နေ့ | ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက် | စီမံအုပ်ချုပ်သူ | ဦးသိမ်းဝေ(ခ)Serge Pun အမှုဆောင်ဒါရိုက်တာ |
| စာရင်းဝင်ဖြစ်သည့်နေ့ | ၂၀၁၆ ခုနှစ်၊ မတ်လ ၂၅ ရက် | ဘဏ္ဍာရေးနှစ် | ဧပြီလ ၁ မှ မတ်လ ၃၁ ထိ |
| ပြင်ပတွင်ထုတ်ရောင်း ပြီးသော ရှယ်ယာ | ၂၃,၄၈၀,၀၁၃ ရှယ်ယာ (၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့စာရင်းအရ) | ထည့်ဝင်ပြီးမတည် ရင်းနှီးငွေ | မြန်မာကျပ် ၂၃,၄၈၀,၀၁၃,၀၀၀ (၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့စာရင်းအရ) |
| ဖုန်းနံပါတ် | ၀၁-၂၄၀၃၆၃ | အီးမေးလိပ်စာ | fmi@spa-mm.com |
| လိပ်စာ | FMI စင်တာ၊ (၁၀)လွှာ၊ အမှတ်-၃၈၀၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ | | |
| စီးပွားရေးလုပ်ငန်း | <p>FMI ကုမ္ပဏီသည် ၎င်း၏ ရှယ်ယာများကို အမျိုးမျိုးသောစီးပွားရေးလုပ်ငန်းများတွင် ထည့်ဝင်ထားသော ရင်းနှီးမြှုပ်နှံမှုဦးပိုင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ အဓိကစီးပွားရေးလုပ်ငန်းများမှာ အိမ်ခြံမြေ လုပ်ငန်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ဖြစ်ပါသည်။ ‘မဏ္ဍိုင်သုံးခု’ စီးပွားရေးလို့ ရည်ညွှန်းပါသည်။</p> <p>FMI ကုမ္ပဏီသည် သီလဝါအထူးစီးပွားရေးဇုန်အားဖော်ထုတ်နေသောကုမ္ပဏီ၊ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် လက်လီစီးပွားရေးလုပ်ငန်းများအပါအဝင် အခြားစီးပွားရေးလုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံ ထားပါသည်။</p> <p>လက်အောက်ခံကုမ္ပဏီအားလုံးသည်လည်း အဆင့်မြင့်လုပ်ပိုင်ခွင့်များနှင့်အတူ နေ့စဉ်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပါသည်။ ၎င်းတို့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သော အရောင်း၊ ရောင်းဝယ်ဖြန့်ဖြူးမှု၊ ဝယ်ယူမှုနှင့် လူ့စွမ်းအားအရင်းအမြစ်ဌာန အစရှိသည်များကို သီးခြားရပ်တည်မှုပေါ်အခြေခံ၍ စီမံခန့်ခွဲပါသည်။</p> <p>FMI ကုမ္ပဏီသည် ၎င်းတို့၏ လက်အောက်ခံကုမ္ပဏီများအတွက် အရေးပါသောအရင်းအနှီးခွဲဝေသတ်မှတ်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ကြီးကြပ်ရန်တာဝန်ရှိပြီး အမှုဆောင်အရာရှိချုပ်ရွေးချယ်ရေးတွင်လည်းတက်တက်ကြွကြွပါဝင်ဆောင်ရွက်ပါသည်။ FMI ၏ အမှုဆောင်ဥက္ကဋ္ဌ၊ ဦးသိမ်းဝေ (ခ) Serge Pun သည် လက်အောက်ခံကုမ္ပဏီတစ်ခုစီတွင် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအဖြစ်ပါဝင်ပါသည်။ FMI ၏ စီမံခန့်ခွဲမှုအဖွဲ့သည် လက်အောက်ခံကုမ္ပဏီများအပါအဝင် ဝန်ထမ်းများအား ဆီလျော်သော ဆက်သွယ်မှုရှိစေရေး၊ ကော်ပိုရိတ်ယဉ်ကျေးမှုဖန်တီးရေးနှင့် လူမှုဝန်းကျင်ဆိုင်ရာတို့တွင်လည်း တာဝန်ရှိပါသည်။ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ ဝန်ထမ်း ၃၀၀၀ ဦး၊ ၎င်းတို့အနက်မှ ၁၈ ဦးသည် FMI ကော်ပိုရိတ်ရုံးချုပ်တွင် ရှိပြီး ပေါင်းစည်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။</p> | | |

| | |
|------------------------------------|--|
| ဒါရိုက်တာအဖွဲ့ဝင်များ | <p>ဦးသိမ်းဝေ (ခ) Serge Pun (အမှုဆောင်ဥက္ကဋ္ဌ)</p> <p>ဦးမြတ်သင်းအောင် (အမှုဆောင်မဟုတ်သော ဥက္ကဋ္ဌ)</p> <p>ဦးသန်းအောင် (အမှုဆောင်မဟုတ်သော ဒါရိုက်တာ)</p> <p>ပါမောက္ခ ဒေါက်တာရီရီမြင့် (အမှုဆောင်မဟုတ်သော ဒါရိုက်တာ)</p> <p>ဦးထွန်းထွန်း (အမှုဆောင်ဒါရိုက်တာနှင့် ဘဏ္ဍာရေးအရာရှိချုပ်)</p> <p>ဦးလင်းမြိုင် (အမှုဆောင်ဒါရိုက်တာနှင့်လုပ်ငန်းပိုင်းဆိုင်ရာအရာရှိချုပ်)</p> <p>ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် (အမှုဆောင်မဟုတ်သော ဒါရိုက်တာ)</p> <p>ဦးဝင်းသင် (အမှုဆောင်မဟုတ်သော ဒါရိုက်တာ)</p> <p>ဦးကြည်အေး (အမှုဆောင်မဟုတ်သော ဒါရိုက်တာ)</p> |
| Website | http://fmi.com.mm |
| အဓိကငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ | Myanmar Securities Exchange Centre Co., Ltd. |
| စာရင်းစစ် | V Advisory Limited |
| ကုမ္ပဏီ၏ သမိုင်းကြောင်းအကျဉ်းချုပ် | <p>၁၉၉၂ - FMI ၏ အမှုဆောင်ဥက္ကဋ္ဌ၊ ဦးသိမ်းဝေ (ခ) Serge Pun နှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များသည် FMI ကို တည်ထောင်ခဲ့သည်။ FMI သည် ၁၉၉၀ ခုနှစ်အစောပိုင်းများတွင် မြန်မာရင်းနှီးမြှုပ်နှံမှုဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြောင်းလဲလာသော ဈေးကွက်စီးပွားရေးနှင့်အတူ ဖွဲ့စည်းခဲ့သော အစောဆုံးအများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူများ၏ အသက်မွေးဝမ်းကျောင်းမှု၊ ရင်းနှီးမြှုပ်နှံမှု၊ စီမံခန့်ခွဲမှုနှင့် ခိုင်မာသော ထိန်းသိမ်းစောင့်ရှောက်မှုများအတွက် စိတ်ပါ ဝင်စားမှုများနှင့်အတူ FMI ရှယ်ယာများကို ၁၉၉၂ တွင် အများပြည်သူသို့ ပြည်ပြည်ဝဝ ကနဦးစတင်ရောင်းချခဲ့ပါသည်။</p> <p>၁၉၉၃ - FMI သည် ရိုးမဘဏ်တွင် အစုရှယ်ယာရှင်ဖြစ်လာသည်။ ပထမဆုံးရင်းနှီးမြှုပ်နှံမှုအဖြစ် ယနေ့မြင်တွေ့နေရသော FMI Centre ကို ရန်ကုန်မြို့လည်တွင် ၁၉၉၃ တွင် တည်ထောင်ခဲ့သည်။ FMI Centre သည် ရန်ကုန်မြို့တွင် ပထမဆုံး အပြည်ပြည်ဆိုင်ရာအဆင့်ဝင်ရုံးတစ်ရုံးဖြစ်ခဲ့ပြီး မြို့၏ ပြယုဒတစ်ခုလည်းဖြစ်လာခဲ့သည်။</p> <p>၁၉၉၅ - FMI ၏ ဖက်စပ်ကုမ္ပဏီ FMI Garden Development သည် မြန်မာနိုင်ငံတွင် ပထမဆုံးအိမ်ယာဖြစ်သော FMI City ဖွံ့ဖြိုးရေးစီမံကိန်းကို တာဝန်ယူဆောင်ရွက်ခြင်းဖြင့် စတင်ခဲ့သည်။ FMI City သည် ဝယ်ယူသူများ၏ စိတ်အားထက်သန်စွာ သာယာအဆင်ပြေမှုအမျိုးမျိုးပေါင်းစပ်ထားသော အသိုက်အဝန်းတစ်ခုတွင် ဝယ်ယူအားပေးမှုနှင့်အတူ လုပ်ငန်းစတင်ကတည်းက မှာယူမှုများ လျင်မြန်စွာတိုးတက်လာသည်။</p> <p>၁၉၉၆ - ၂၀၀၉ - FMI သည် ပြည်တွင်းဈေးကွက်အတွက် မော်တော်ယာဉ်ထုတ်လုပ်ရောင်းချခြင်းတွင် ပါဝင်၍ ကုမ္ပဏီအမျိုးမျိုးတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး လက်ရှိစီးပွားရေးလုပ်ငန်းများကို ဆက်လက်ချဲ့ထွင်ခဲ့ပါသည်။ ၎င်းကာလများအတွင်းတွင် မြန်မာနိုင်ငံ၏ ပထမဆုံး ISO လက်မှတ်ရ ပန်းလှိုင်ဆေးရုံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့သည်။ ၂၀၀၅ တွင် ဖွင့်လှစ်ခဲ့သည်။</p> <p>၂၀၁၀ - FMI သည် ရန်ကုန်မြို့တော် ၏ အကြီးဆုံး အိမ်ယာဖော်ဆောင်မှုတစ်ခုဖြစ်သော Star City တွင် ဆောင်ရွက်သူအဖြစ် ပါဝင်၍ Thanlyin Estate Development တွင် ရင်းနှီးမြှုပ်နှံခဲ့သည်။</p> |

၂၀၁၂ - FMI သည် လေကြောင်းကဏ္ဍတွင် ပထမဆုံးချင်းနှင်းဝင်ရောက်မှုအဖြစ် FMI Air တွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ ခရီးသွားလုပ်ငန်းနှင့် လက်လီလုပ်ငန်းပိုင်းများတွင် ထပ်မံရင်းနှီးမြှုပ်နှံမှု များကို ၂၀၁၂ ခုနှစ်ကတည်းက ပြုလုပ်ခဲ့သည်။

၂၀၁၄ - ၂၀၁၅ - FMI သည် အဓိကစီးပွားရေးမောင်းနှင်အားဖြစ်သော အိမ်ခြံမြေလုပ်ငန်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် ကျန်းမာရေးလုပ်ငန်းပိုင်းများတွင် အဓိကအာရုံစိုက်၍ ပြန်လည် ဖွဲ့စည်းမှုများပြုလုပ်ခဲ့သည်။

၂၀၁၆ - FMI သည် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ခဲ့သည်။